


ပုၤနဲၤ ဂံၤတဲၤ တဲၤ တုၤတုၤ

မောၣ်စပ်စုၤလေး: တုးတုး





တုတုသိဝေ တဒု ဒုဒလိလိတိ ခိတိဂုခိတေ
လိတိတေ ဂမိဂု ဂုဒဒိတေ ပေတိဂု ဒဝ
သိတိဂုခိဝေ။

တုတုနဲ့ သုဒဒိဟာ လိမိလျာက်ထွက်ရင်း
သစ်ပင်ပေါ်က ငှက်သိုက်ကို တွေ့လိုက်တယ်။




"ဒုဒု နုဝိဗ္ဗာဏဗျာဓိ" ဗိဇ္ဇာ တုတု ဗျာဓိ
"ကိဝိ ဗျာဓိ" ဗိဇ္ဇာဒုဒု ဗိဇ္ဇာဗျာဓိ။

“ဘိုးဘိုးရယ် ဟော-ဟို မှာ ကျိုးကန်းကြီး” လို့ တူးတူးကပြောတယ်။
“အင်း-ဟုတ်တယ် ကျိုးကန်းအသိုက်ပဲ” ဘိုးဘိုးကပြန်ပြောတယ်။



"ဝ-ဗုဒ္ဓဝ-က-ကုဏ္ဍိယဝဂ္ဂ
ဗျာဓိဝဂ္ဂဏ္ဍိယဝဂ္ဂ နာဂ
"ဗုဒ္ဓိတေ ဘိက္ခု ဝိဒ္ဓိ"။

“ဟော-ကျီးကန်းမကြီးက အား --အားလို့ အော်နေတယ်။
ငါ့ကလေးတွေ အနားမလာနဲ့တဲ့” “ဟုတ်လား ဘာဖြစ်လို့လဲ ဘိုးဘိုး”။



"ကဗဝံ ဝေ ဖာဝဏိဝာဏာဏိတေ
အေလေ" "က-ကိဏေ"။

“ကျီးကန်းမကြီးက ငါ့ကလေးတွေ
ကြောက်လိမ့်မယ်တဲ့။” “အော် - ဟုတ်လား”။



''ကံတပဝဆိကဗျာဝတံ တံဂံဆဒ္ဒဆဒ္ဒ''။

“အင်း-ဟုတ်တယ် ကလေးတွေက
သူတို့ဖာသာ အစာမရှာနိုင်သေးဘူး”။



"ဗုဒ္ဓ ဣဗဝဏိ အတိဏ္ဍိတေဝေဏေ"
"ဘိတုတိတိ နိဏ္ဍိတေဝေ ဂေတိတိ နိဏ္ဍိတေဝေ"။

“ဘိုးဘိုးရယ် ကျိုးကန်းတွေက ထမင်းမစားဘူးလား”

“အင်း - သူတို့က ထမင်းမစားဘူး အသားတွေ၊ ငါးတွေစားကြတယ်”။



"ဇုဇု ဗုဗုဝေ ဝဗ ဝုတိ ဝေ ဝဗဝေ"
"ဘိ တဗ ဝဗဝေ ဝေတိဘိတိဝေဝေ"။


“ဘိုးဘိုးရယ် ကျိုးကန်းတွေက သစ်ပင်ပေါ်မှာပဲနေတာလား၊”
“အင်း--သူတို့က အိမ်တွေ စေတီတွေပေါ်မှာလည်း နေကြတယ်”။





"ဒုဒုဗ္ဗ ဝေ ဣဒ္ဓါဝံ ပုဏိ ဣလေ
ဂုဗ္ဗတုဗ္ဗ ဣဒ္ဓါဝေဓေ" "ဣ တဏှိယံ
ဣဒ္ဓါဝေ"။

“ဘိုးဘိုးရယ် ကျိုးကန်းတွေရော သားတို့လို့ မိုးလင်းရင်
အိပ်ရာကထသလား၊” “အင်း--သူတို့က မနက်အစောကြီးထကြတယ်”။



"ဗုဒ္ဓ ဗုဒ္ဓ နာမံ နာမံ နိမိတိယံ နာမံ
ဗုဒ္ဓံ နာမံ" ဟု နာမံ နာမံ နာမံ
ပုဂ္ဂိုလ်တို့ ဟောပြောခဲ့သည်။

“ဘိုးဘိုးရယ် ကျီးကန်းတွေနဲ့ သားတို့ အလေ့အထတူတာတွေ
အများကြီးပဲနော်” လို့ ပြောပြီး တူးတူးလေးက ကျီးကန်းတွေကို
သဘောကျပြီး လိုက်ကြည့်နေပါတော့တယ်။



သက္ကမာ စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည်။



H&M FOUNDATION

